



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၄၇ / ၂၀၁၆
 ရက်စွဲ၊ ၂၀၁၆ - ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်။

အကြောင်းအရာ။ ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

ရည်ညွှန်းချက် ။ ။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၁၉.၁၂.၂၀၁၆) ရက်စွဲပါ စာအမှတ်၊ဆသ-၅/အပရ(SMW3)/၂၀၁၆(၄၇၈)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာဆက်သွယ်ရေး ဆက်ကြောင်းအဖြစ် အသုံးပြုနေသည့် SEA-ME-WE- 3 (South- East Asia-Middle East- Western Europe 3) အာရှ-ဥရောပရေအောက်ကေဘယ် ဆက်သွယ်ရေးစနစ်သည် (၁၆.၁၁.၂၀၁၆) ရက်နေ့ (၁၇ :၃၂) နာရီတွင် ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့၍ ရေအောက်ကေဘယ်ပြုပြင်ရေးသင်္ဘော ASEAN RESTORER နှင့် ASEAN EXPLORER တို့အား မြန်မာနိုင်ငံရေပိုင်နက်အတွင်း ဝင်ရောက်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ အဆိုပါ SEA-ME-WE- 3 ရေအောက်ကေဘယ်ချို့ယွင်းမှုသည် ခန့်မှန်းတည်နေရာ Lat 015° 25.131' N နှင့် Long 095° 41.479' E တွင် ဖြစ်ပေါ်နေပြီး၊ ရေအောက် ကေဘယ်ပြုပြင်ရေးသင်္ဘော ASEAN RESTORER သည် ရေအောက်ကေဘယ် ပြုပြင်ရေးလုပ်ငန်းများကို (၂၂.၁၂.၂၀၁၆) ရက်နေ့မှ (၀၁.၀၁.၂၀၁၇) ရက်နေ့အထိလည်းကောင်း၊ ရေအောက်ကေဘယ် ပြုပြင်ရေးသင်္ဘော ASEAN EXPLORER သည် ရေအောက်ကေဘယ်ချို့ယွင်းမှုထပ်မံမဖြစ်ပွားစေရေးအတွက် ကေဘယ်အား ပင်လယ်ကြမ်းပြင်အောက် 3 Meter အနက်အထိ ထပ်မံမြှုပ်နှံခြင်း လုပ်ငန်းများကို (၂၉.၀၁.၂၀၁၇) ရက်နေ့မှ (၂၁.၀၂.၂၀၁၇) ရက်နေ့အထိ လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ မြန်မာရေပိုင်နက်၏ Lat 015° 25.131' N နှင့် Long 095° 41.479' E တွင် ရေအောက်ကေဘယ်ပြုပြင်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ခန့်မှန်းတည်နေရာအတွင်း သင်္ဘောကြီး/ ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထား

ခြင်း မပြုကြပါရန်နှင့် အဆိုပါခန့်မှန်းတည်နေရာမှ လွတ်ကင်းစွာ သတိပြုမောင်းနှင်သွားကြပါ
ရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန် ကြေညာအပ်ပါ သည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
မြင့်ဦး-ညွှန်ကြားရေးမှူး(SSE)

ဖြန့်ဝေခြင်း-

- ၁။ တပ်မှူး၊ ရေတပ်ပင်မတိုင်းတာရေးတပ်၊ ကမ်းနားလမ်းရန်ကုန်မြို့၊
- ၂။ ညွှန်ကြားရေးမှူးချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန၊
- ၃။ မန်နေဂျင်းဒါရိုက်တာ၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊
- ၄။ ညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊
- ၅။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
- ၆။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ကြေထည်မြေထည်လုပ်ငန်း၊
- ၇။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်း၊
- ၈။ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့သစ်လုပ်ငန်း၊
- ၉။ ဥက္ကဋ္ဌ၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရန်ကုန်မြို့၊
- ၁၀။ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း၊
- ၁၁။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊
- ၁၂။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊
- ၁၃။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊
- ၁၄။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊